



অধৃত চৰ্পি। দেয়ালখনি। ক-গুণগুণ। খুবিলাপন।
সহজে আসল প্রক্রিয়া। সহজে আসল প্রক্রিয়া।

 **nitro**

০৯ ৮৮০৮_৮৮৮৮ | ০৯ ৮৮০৮_৮৮৯৯

sarpaymaha@gmail.com
www.facebook.com/maharsarpaypublishing
www.maharsarpay.com

ထုတ်ဝေမြင်း	စတုရွှေအကြံ့မြို့
စောင်ရေး	ရူပိုင်လာ၊ ၂၀၂၅ ခုနှစ်
မျက်နှာပုံးဒီဇိုင်း	၅၀၀
ထုတ်ဝေသူ	လင်းဝဏ္ဏ
ပုံးနှိပ်သူ	ဒေါ်သီမီးသူစိုး (၁၁၂၈၅)
စာစဉ်	နိုင်ငံရိပ်ရိပ် (နှင့်သင်ပုံးပို့ပို့ကို-၀၀၄၄၁) ဝျော်ချော်ချော်
စာအုပ်ချုပ်	အမှတ်-၁၉၇-၁၉၆၇ ရွှေ-လမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့
ဖြန့်ချိရေး	တင်မိခိုင်
တန်ဖိုး	ကိုယ် (ငွေအီမ်စည်းစာအုပ်ချုပ်လုပ်ငန်း) ဝျော်ဖြော်ရောဂါ
	မဟာဓာတ်
	အမှတ်-၁၅၂၊ သေယာဓလမ်း၊ ၂-နုံကွက်၊ သုဝဏ္ဏ သယ်နှေ့ကျွန်းမြို့နယ်၊ ရန်ကုန်မြို့
	နှုန်း - ဝျော်ချော်၂၃၃၈၊ ဝျော်ချော်၂၃၃၉
	၁၈၀၀၀ ကျော်

ကျော်အောင်

ချက်ကော့ဝေါးပို့ပေါင်းချုပ် । ကျော်အောင်
ရန်ကုန်၊ မဟာဓာတ် । ၂၀၂၅
၁၁ ရှုံး । ၂၀၅ × ၁၂၅ စင်တီ
(၄) ချက်ကော့ဝေါးပို့ပေါင်းချုပ်



ချက်ရော့
၁၌၌ ဖိုး ချုပ်
ကျော်အောင်
(မြန်မာပြန်)
THE GREATEST SHORT STORIES OF
ANTON PAVLOVICH CHEKHOV

ဆရာကျော်အောင်၏ ပုံနှိပ်စာအုပ်အဖြစ် မထုတ်ဖြစ်ခဲ့သော
ချက်ရော့ ဘာသာပြန်ဝါယာတိ (၄)ပုဒ် ပါဝင်ပါသည်။





မာတိကာ

အခန်း	အကြောင်းအရာ	စာမျက်နှာ
-	အင်တွန် ပါဗလိုပစ် ချက်ကော့ (၁၈၆၀-၁၉၀၄)	၇
၁။	ဓာတ်ပစ္စိတေသာက် (ထပ်တိုး)	၁၇
၂။	မှားချက်ကြံး (ထပ်တိုး)	၂၇
၃။	မူထိုးကျော်	၃၁
၄။	တို့ဖျော်တယ်	၄၁
၅။	သဘွားသောင်း	၄၅
၆။	လူသောအလောင်း	၅၁
၇။	တစ်ကျိန်းစံ (ထပ်တိုး)	၆၁
၈။	အင်ညာတာ	၆၇
၉။	ဝင်းနှုန်းကြော်ရတာ ဘယ်သူ့ဂို့ပြောပြုရမလဲ (ထပ်တိုး)	၈၁
၁၀။	စာတိုက်စိုင်ရွှေ့ပွဲ	၉၇
၁၁။	ချုပ်ခွဲ့နှင့်ထွား	၉၉
၁၂။	ဥယျာဉ်များအပံ့ပြင်	၁၀၃
၁၃။	ပန်းသီးဆေးကွော	၁၁၁
၁၄။	ရွှေပင်လယ် ဆီးသည်သို့	၁၂၃
၁၅။	ထိမ်းသမလေး	၁၃၃
၁၆။	ဆရာဝန်	၁၄၂
၁၇။	စာရေးတော်ကြီးတစ်ယောက် သေဆုံးပြုး	၁၅၃
၁၈။	လူ့စွားမလေး	၁၅၉
၁၉။	ထိုအနေး	၁၆၃
၂၀။	အော့မျိုးစည်းလာခံ	၁၆၅
၂၁။	တော်မြိုင်စွန်းက လွှမ်းအောင်ဖန်	၂၀၈
၂၂။	နော်ရုံးတော်ဝန် တော်မြိုင်စွန်း	၂၄၁
၂၃။	သတို့သမီး	၂၇၁
၂၄။	ကျေးတောသား	၃၀၃
၂၅။	ရာဇဝတ်ကောင် (မူကွဲ)	၃၁၃
၂၆။	မဟာအမှား	၃၂၃
၂၇။	ပင်ကာ	၃၂၉
၂၈။	စာတို့ပေါ်	၃၃၈
	ဆရာကျော်အောင် ဂို့ယ်ရေးအကျဉ်း	၃၄၁



အင်တွန် ပါမလိုပစ်ချက်ကော့ (၁၈၆၀-၁၉၀၄)

Anton Pavlovich Chekhov
(1860-1904)

အင်တွန် ပါမလိုပစ် ချက်ကော့ကို အာမော်ပင်လယ်အော်ရှိ တာဝ်
ရော့မြို့ကလေးတွင် ၁၈၆၀ နေ့နံပါရီ ၁၇ ဦးမြွှေးသည်။ သူ၏ အဘိုးမှာ
မြေကျွန်းတစ်ယောက်ဖြစ်သည်။ သူနှင့် သူ့သား သုံးယောက်စင့်း
မြေကျွန်းဘဝမှ လွတ်မြောက်ရန် ကျွန်းပိုင်ရှင်အား လျှပ်ကြေးပေးရသည်။
မပြည့်စုံသဖြင့် ပိုက်ဆံစကာ ရွေးယူရသည်။ သားသုံးယောက်အနက်
တစ်ယောက်မှာ ပေ့ယ် ဖြစ်သည်။ မြေကျွန်းအဖြစ်မှ လွတ်မြောက်လျှင်
ပေ့ယ်သည် တာဝ်ရော့တွင် ကုန်စုံဆိုင်ကလေးတစ်ခု ဖွင့်လှုစ်သည်။
သားဝါးယောက်၊ သမီးတစ်ယောက် ထွန်းကားသည်။ အင်တွန်ချက်ကော့
သည် ပေ့ယ်၏ တတိယသား ဖြစ်သည်။ ပေ့ယ်သည် ဘာသာတရား
ကို အလွန်ရှိသောကိုင်းရှိုင်းသူ ဖြစ်သည်။ ချက်ကော့မှာ ငယ်စဉ်က ဘုရား
ကျောင်း မှန်မှန်တက်ရသည်။ ဘုရားကျောင်းတွင် ဘုန်းကြီးများ၏
ထက်ကို နမ်းရသည်။ အိမ်ပြန်ရောက်လျှင် ဆာလံကျမ်းကို ကျက်ရသည်။
ရှုစုနှစ်အရွယ်တွင် အဖော် ကုန်စုံဆိုင်းမြွှေ့ ကူညီလုပ်ကိုင်ပေးရသည်။
ချက်ကော့ ဆယ့်ခြားကိုနှစ်သားအရွယ်တွင် သူ့အဖော်



အကြွေးလည်ပင်း နစ်လသည်။ ကြွေးမဆပ်နိုင်သဖြင့် ထောင်ကျေမည် ကြောက်ကာ မော်စကိုမြှုပါ၍ ထွက်ပြီးသည်။ ချက်ကော့၏ အစ်ကိုနှစ် ယောက်ဖြစ်သည့် အလက်နေးဒါးနှင့် နိကိုလတ်တို့မှာ မော်စကိုမြှုပွင့် တက္ကာသိုလ်ကျောင်း၌ တက်ရောက်သင်ကြားနေကြသည်။ အင်တွန်တစ် ယောက်သာ တာဂင်ရော့၌ ကျွန်ုရစ်ခဲ့ပြီး ဆက်လက်ပညာသင်ကြားသည်။ ပညာသင်စရိတ်၊ စားသောက်စရိတ်ကို ကိုယ့်ဘာသာကိုယ် ရှာကြံရသည်။ ကျောင်းတွင် စာည့်သည့်ကျောင်းသားများကို စာသင်ပေးသဖြင့် စာသင်ခု ရသည်။ သုံးနှစ်ကြားလျှင် တက္ကာသိုလ်ဝင်တန်း အောင်မြင်သည်။ ပညာ သင်ခု တစ်လ နှစ်ဆယ့်ငါး ရူဗယ် ရသည်။ မော်စကိုမြှုပါ၍ သွားကာ မိဘများနှင့် အတူနေနေသည်။ ဆရာဝန်လုပ်ရန် ဆေးကျောင်းသို့ တက် သည်။

အင်တွန်ချက်ကော့မှာ အရပ်အမောင်း ကောင်းသည်။ လူချော လူလှတစ်ယောက် ဖြစ်သည်။ မိန်းမများက သူ့ကို ချစ်ခင်စွဲလမ်းကြသည်။ လူချောလူလှဟု နှစ်သက်မြတ်နီးကြသည်။ သူ့မှာ အချစ်ဘတ်လမ်းတွေ အများကြီးရှုခဲ့သည်။ သို့သော် ယင်းတို့မှာ သူ့ဘဝတွင် အရေးကြီးသည့် မှတ်တိုင်များ မဟုတ်။ သူ့မိဘများမှာ ပြည့်တန်ဆာများ နေထိုင်သည့် လူဆင်းရဲရပ်ကွက်တွင် တိုက်အောက်ဆုံး ဖြေအောက်အထပ်၌ နေထိုင် သည်။ အင်တွန်နှင့် အိမ်သို့ သူ့ငယ်ချင်းနှစ်ယောက် ခေါ်လာပြီး အတူနေ စေသည်။ သူတို့နှစ်ယောက်က တစ်လ ရူဗယ် လေးဆယ် ပေးသည်။ နောက်ထပ် ကျောင်းသားတစ်ယောက် လက်ခံသည်တွင် စုစုပေါင်း ရူဗယ် ခြောက်ဆယ် ဝင်ငွေရှိလာသည်။ အင်တွန်၏ ပညာသင်ဆုနှင့်ပေါင်းလျှင် တစ်လ ရှစ်ဆယ့်ငါး ရူဗယ် ဝင်ငွေရှိသည်။ ယင်းငွေဖြင့် လူကိုးယောက် ထမင်းစားရသည်။

အင်တွန်ချက်ကော့သည် ပုံတိပတ်စ အပြောကောင်းသူ ဖြစ် သည်။ သူ့ငယ်ချင်းများက သူ့ပုံများကို နားထောင်ကာ အူတက်မတတ် ရှယ်မောကြရသည်ဟု ဆိုသည်။ မိသားစု စားသောက်ရေးမှာ ဆင်းရဲ သာတွေ ပုံတိပတ်စများ ရေးရလျှင် ဝင်ငွေရနိုင်သည်ဟု စိတ်ကူးရလာပြီး ဝါ့ဗြာတစ်ပုဒ် ရေးကာ ပိတာစာတ်မြှုပွင့် တစ်ပတ် တစ်ကြိမ် ထုတ်ဝေ



သော စာစောင်တစ်ခုသို့ ပို့သည်။ ယင်းအတွက် စာတစ်ကြားငါးကို ပတ် စာမှုမ ရသည်။ ထိုအခါမှစ၍ ထိုစာစောင်သို့ အပတ်တိုင်း ရေးသား ပေးပို့သည်။ ထိုအချိန်တွင် ပီတာစဗ္ဗတ်မှု လေကင် အမည်၏ အယ်ဒီတာ တစ်ယောက်နှင့် တွေ့ပြီး စာတို့ပေစ ဂျာနယ်တွင် ချက်ကော့ ရေးခွင့်ရ လာသည်။ ထိုနောက် ဂီတာစဗ္ဗတ်ဂေါက် တွင် အပတ်စဉ် ဝါဌာတို့များ ရေးသည်။ ဦးတည်ချက် လေးနောက်သည့် ဝါဌာတို့များ ဖြစ်သည်။ သူ့ဝါဌာ တို့များကို ကြိုက်သူ များလာသည်။ သူ့နာမည်သည်လည်း ထင်ရှား ကျော်ကြားစ ပြုလာသည်။ ၁၈၈၀ မှ ၁၉၈၅ အတွင်း ချက်ကော့သည် ဝါဌာတို့ပေါင်း ၃၀၀ ကျော် ရေးသားခဲ့သည်။ စာအလွန် ရေးနိုင်သည့် အချိန်ဖြစ်သည်။ တစ်ဖက်တွင်လည်း ဆေးကျောင်းတက်ရင်း ဆရာဝန် ဘွဲ့ကို ရအောင် ကြိုးစားသည်။ ၁၈၈၄ တွင် ဆရာဝန်ဘွဲ့ ရသည်။ ထို အချိန်တွင် စာပေရေးသားခြင်းမှာ သူ၏ စိတ်ဝင်စားသည့် အချိန်ပြည့် အလုပ်တစ်ခု ဖြစ်လာသည်။ ၁၈၉၆ တွင် Motley Stories ကို ထုတ်ဝေ ရာ သူ၏ စာပေရှင်သတင်းများ ကျော်ကြားလာသည်။ ၁၈၈၈ တွင် In The Twilight ဝါဌာတို့များအတွက် ပွုတ်ရှုကင်းဆုကို ချီးမြှေ့ခြင်း ခံရသည်။

ချက်ကော့သည် ဆရာဝန်လုပ်ရင်း ပြတ်တောင်း ပြတ်တောင်း ဆေးကုသည်။ ဆေးကုသရင်း လူမျိုးစုံနှင့် တွေ့ခွင့်ရသည်။ ဤသည်မှာ တန်ဖိုးမဖြတ်နိုင်သည့် အတွေ့အကြုံဖြစ်သည်။ လူသဘာဝကို အကောင်း ဆုံးအခိုက်အတန်းတွင်လည်းကောင်း၊ အဆိုးဆုံးအခိုက်အတန်းတွင်လည်းကောင်း တွေ့မြင် သိနားလည်ခွင့် ရခဲ့သည်။ လူဆိုသည်မှာ နာဖျားမကျွန်း ဖြစ်သည်။ ဝေအာခံစားရသည့်အခါ ထိုတ်လန့် ကြောက်စွဲလာသည့်အခါ ကျွန်းမာလာစဉ်က စွပ်ထားသည့် မျက်နှာဖုံးတို့ ကွာကျလာတတ်သည်။ တစ်ကိုယ်ကောင်းဆန်သော ရက်စက်ကြမ်းကြော်သော လေဘကြီး သော သူရဲသောနည်းသော လူစရိတ်ကို အရှိအတိုင်း ချက်ကော့ မြင်ခွင့် ရခဲ့သည်။ ထိုအတူ ကောင်းသည့်စရိတ်များဖြစ်သည့် ရဲရင့်ခြင်း၊ သတ္တိ ရှိခြင်း၊ ပေးကမ်းစွန်းကြခြင်း၊ သနားကြောင်နာတတ်ခြင်း၊ စိတ်ကောင်း စောနာရှိခြင်းတို့ကိုလည်း ဆရာဝန်ဘာဝဖြင့် မြင်ခွင့်၊ သိခွင့် ကြံခွဲရသည်။

လူအပြစ် အနာအဆာကို သူခွင့်လွတ်သည်။ လူသတ္တိကို သူ အံ့ဩသည်။ လယ်သမားများ၊ စက်ရုံအလုပ်သမားများ၊ စက်ရုံပိုင်ရှင်များ၊ ကုန်သည်များ၊ လူအများ၏ နေ့စဉ် လုပ်ငန်းဆောင်တာဘဝကို အမျိုးမျိုး ဒုက္ခပေးနေ သော အရာရှိကြီးငယ်များ၊ မြေရှင်များ စသည့် လူအလွှာအမျိုးမျိုးနှင့် ချက်ကော့ ဆက်ဆံရသည်။

မြေပိုင်ရှင်၊ လယ်ပိုင်ရှင်များ အသနား အကြင်နာမရှိ တာဝန်မဲ့စွာ စီမံခန့်ခွဲသဖြင့် သူတို့ လယ်မြေများ ပျက်စီးရပုံ အကြောင်းကို ချက်ကော့ သည် ပရီယာယ်ကင်းကင်း သရုပ်ပေါ်အောင် ဝါဌာရေးဖွဲ့တတ်သည်။ တစ်နေ့ ဆယ့်နှစ်နာရီ အလုပ်လုပ်ရှုံး မင်တုဂံတမည် စားသောက်နေကြ ရသည့် စက်ရုံအလုပ်သမားများ၏ ကပ်ကျွန်မဲ့တေ ဖွတ်ဘိုးအေ ဘဝ၊ စက်ရုံပိုင်ရှင်တို့မှာမူ အမြတ်တွေ တိုးသည်ထက် တိုးကာ တိုက်တစ်လုံး ပြီး တစ်လုံး ဝယ်ကြပုံ၊ ခြိုတစ်ခြိုး တစ်ခြိုး ဝယ်ကြပုံတို့ကိုလည်း သူ ဝါဌာရေးဖွဲ့တတ်သည်။ ကုန်သည်လူတန်းစား ညစ်ပတ်စုတ်ပုံးပြီး လေဘ ကြီးပုံကိုလည်း သူ ဝါဌာရေးဖွဲ့သည်။ လယ်သမားတို့ ငတ်ပြတ်နေကြပုံ၊ အခကြားငွေ အနည်းငယ်သာ ရပုံ၊ တိုလယ်သမားတို့ အရက်၏ ကျော်ဖြစ်နေပုံ၊ အသီဥာဏ်ကင်းမဲ့ပုံ၊ ကြမ်းကြုတ်ပုံ၊ အပျင်းထူပုံတို့ကို ဖော်ပြသည့် ရရှား လယ်သမားဘဝကိုလည်း ချက်ကော့ ရေးပြတတ် သည်။

ချက်ကော့ ဖော်ပြသည့် အဖြစ်အပျက်တို့မှာ ဒီဇိုင်းလောကနှင့် အလွန်အလွန် နီးစပ်သည်။ သရုပ်ပေါ်သည်။ သူ့စာကို ဖတ်ရှုချင် ယုံကြည်စိတ်ချေရသော၊ သစ္ာရှိသော သတင်းထောက်တစ်ယောက်၏ သတင်းကို ဖတ်နေရသကဲ့သို့ ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။

ချက်ကော့၏ အမြင်သည် အံ့ဩစရာ ကောင်းလောက်အောင် ဓမ္မခိုင်းနှင့်ကျသည်။ တစ်ဦးတစ်ယောက် ဝမ်းနည်းပူခွေးတာ၊ တစ်စုံတစ်ယောက် ကြည်နဲးပျော်ရွင်တာတွေထက်ကျော်ပြီး အများနှင့်ဆိုင်သည့် စေးနည်းစရာ၊ ပျော်ရွင်စရာတို့ကို မြင်တတ်သည်။ ချက်ကော့သည် အရာကား အီသည်။ မြင်သည်။ မချုစ်ဘနှင့် ကြင်နာတတ်သည့် သတ္တိ၊ မချုစ်ဘနှင့် ပေးကမ်း စွန်ကြီးနှင့်သည်သတ္တိ သူ့မှာရှိသည်။ အတုံးအလှည့်



အင်တ္ထု ပါးလို့မဲ့ချက်ကော့

ကို မမျှော်ကိုးဘဲ တစ်ဖက်သားကို ကျေးဇူးပြုတတ်သည့်စိတ်ဓာတ် သူမှာ ရှိသည်ဟု ဝေဖန်ရေးဆရာတို့က ဆိုသည်။

ချက်ကော့၏ ယင်းစိတ်ထားကို ရုရှားစာရေးဆရာ များစွာက မကျေနပ်။ သူ့စိတ်ထားမှာ အရာရာကို မတုန်လှပ်သည့် စိတ်ထားမျိုးဖြစ် သည်။ ချစ်ခြင်း၊ မှန်ခြင်း၊ ဝစ်းနည်းခြင်း၊ ဝစ်းသာခြင်းစသည်တို့ ကင်းသည့် စိတ်ထားမျိုးဖြစ်သည်။ လောကခံတရားရှစ်ပါးကို ကြိုကြီးခံနိုင်သည့် စိတ်ထားမျိုးဖြစ်သည်။ သိဖြစ်ရာ ရုရှားစာရေးဆရာများက သူ့ကို ပြင်းပြင်း ထန်ထန် ဝေဖန်သည်။ စွဲချက်မှာ သူ့ခေတ်တွင် ဖြစ်ပေါ်နေသည့် အဖြစ် သနစ်များမှုလည်းကောင်း၊ လူမှုဒုက္ခတို့မှုလည်းကောင်း ချက်ကော့တစ် ယောက် လွှတ်လွှတ်ကင်းကင်းနောက်သည်မှာ သိသာသည်ဟူ၍ပင်ဖြစ် သည်။ ချက်ကော့က သူ့သဘောထားကို ဤသို့ပြန်ကြားသည်။ စာရေး ဆရာ၏ကိစ္စမှာ အဖြစ်အပျက်များကို စီကာပတ်ကုံးတင်ပြရန်ဖြစ်သည်။ ဤလူမှုဒုက္ခအထွေထွေမှ လွှတ်မြောက်အောင်မည်သို့ ဆောင်ရွက်ရမည် ဆိုသည်ကို စာဖတ်သူများက ဆုံးဖြတ်ကြလိမ့်မည်။ ကျဉ်းမြောင်းသည် သီးခြားပြဿနာများကို ဖြေရှင်းပေးရန် အနုပညာရှင်၌ တာဝန်မရှိဟု ချက်ကော့က ဆိုသည်။

ချက်ကော့သည် ၁၈၈၅ မှ ၁၉၈၇ အတွင်း ဝါယာတိန်င့် ရုပ်ပုံးကြေား များစွာ ရေးဆွဲသည်။ ယင်းကာလမှာ စာရေးအသွေးဆုံးကာလဖြစ်သည်။ စုစုပေါင်း သုံးရာကျိုးရှိသည်။ အကောင်းဆုံးလက်ရာများကို ၁၈၈၉နှင့် ၁၉၉၈ အတွင်းရေးခဲ့သည်။ တစ်ချိန်ကမူ သူ့ခေတ်က များစွာသော စာရေးဆရာများနည်းတူ တော်လစတိုင်း၏ စာပေညာအနှင့် မကင်း။ ယင်းမှာ ခေတ္တာသာ။ နောက်ပိုင်းတွင် တော်လစတိုင်း၏ အယူအဆများ ကို တော်လှန်ခဲ့သည်။ တော်လစတိုင်း၏ စာပေညာမှ ကင်းလွှတ်အောင် ရေးသားခဲ့သည်။ ယင်းတို့မှာ လူနာဆောင်အမှတ် ၆ (ဖေမှင့်ပြန်ဆိုပြီး)၊ ဘဝဟူသည် (နတ်နွယ်ပြန်ဆိုပြီး)၊ လယ်သမားများ (peasants) နှင့် In The Ravine တို့ဖြစ်သည်။

 **nitro** ခေါ်ကျောင်းမှ ဆရာဝန်ဘွဲ့ရပြီးနောက် ၁၈၈၄ နောက်ပိုင်းတွင် အဆုတ်နာရောဂါ စွဲကြပ်လာသည်။ သွေးအန်သည်။ သူ့ကိုယ်သူ လှည့်ဖြားကာ

ဆရာဝန်ထံ မပြ။ အဆုတ်နာဟု ဆရာဝန်က ရောဂါအမည် မှည့်လိုက် မည်ကို သူကြောက်သည်။ ၁၈၈၉ ဆောင်းရာသီတွင် ရောဂါဆိုးရွားလာ သည်။ နောက်တစ်နှစ်တွင် ဆိုက်ပေးရီးယားကိုဖြတ်ကာ ဆခါလင်ကျွန်းသို့ ခရီးကြမ်းသွားရန် ဆုံးဖြတ်သည်။ ထိုဒေသရှိ အကျဉ်းစခန်းများကို သွား ရောက်လေ့လာရန် ဖြစ်သည်။ ထိုသို့ ခရီးသွားမည်ဆိုသည်ကို ဆွဲပျိုး မိတ်ဆွဲများက မယုံကြည်နိုင်လောက်အောင်ကိုပင် အုံအားသင့်မိကြသည်။ သူ့ကျွန်းမာရေးက ခွင့်ပြုလိမ့်မည်မဟုတ်ဟု ယူဆကြသည်။ ထိုအခိုန်က ဆိုက်ပေးရီးယားဒေသကို ဖြတ်သည့် မီးရထားလမ်းမပေါက်သေး။ ထိုခရီးမှာ ကြာသည်။ ရရာယာဉ်ကို အသုံးပြုပြီး ခရီးကြမ်းသွားရသည်။ အကျဉ်းစခန်းတွင် သုံးလကြာနေထိုင်သည်။ အကျဉ်းသားများ၏ဘဝကို လေ့လာသည်။ ဟောင်ကောင်၊ သီရိလက္ဌာနှင့် ပင်လယ်နီမှတစ်ဆင့် ရရှားသို့ သူ ပြန်လာခဲ့သည်။ ယင်းအတွေ့အကြိုကို *In Exile* နှင့် *Gusein* ဝါတ္ထုများတွင် ဖော်ပြခဲ့သည်။ ထိုပြင် အကျဉ်းသားများဘဝကို ဖော်ပြသည့် မှတ်တမ်းတစ်စောင်တစ်ခု ပြုစုံခဲ့သည်။ ယင်းမှာ ချက်ကော့၏ တစ်ခုတည်းသော သုတပဒေသာဓာတ်ဖြစ်ဖြစ်သည်။

၁၈၈၆ တွင် ချက်ကော့မှာ နောက်တစ်ကြိမ်သွေးအန်သည်။ ၁၈၈၉ တွင် သူ့အစ်ကို နီကိုလတ်တစ်ယောက် အဆုတ်ရောဂါဖြင့် ကွယ်လွန်သည်။ သူ့အစ်ကိုသေသွေ့ သူ ချောက်ချောက်ချားချားဖြစ်သည်။ ၁၈၉၂ တွင် သူ၏ကျွန်းမာရေးမှာ အတော်လေး ချည့်နဲ့လာသည်။ မော်စကို မြို့တွင် နောက်တစ်ဆောင်းမခိုချင်။ ငွေကြေး ချေးစွားကာ မော်စကိုမြို့နှင့် မိုင်ငါးဆယ်ခန့်ဝေးသည့် မယ်လီခိုဗိုဇ္ဈာကလေးအနီးတွင် မြို့လေးတစ်ခြုံ ဝယ်သည်။ အဖော် အမော်၊ နှီမလေးနှင့် ညီငယ် မစ်ဝေးတို့ကို ခေါ်ဆောင်ကာ မယ်လီခိုဗိုဇ္ဈားသို့ သွားရောက်နေထိုင်သည်။ မော်စကိုမြို့နှင့် မယ်လီခိုဗိုဇ္ဈားအကြား ကူးချည့်သန်းချည့်လုပ်ကာ ငါးနှစ်တာမျှ အချိန်ကုန် လွန်ခဲ့သည်။ ၁၈၉၇ တွင်မှ အပြင်းအထန်သွေးအန်သည်။ ရက်အတန်ကြာ ထောမင်းတံ့ခေါ်းဝတွင် ခေါက်တုံးခေါက်ပြန် သူ လျှောက်နေသည်။ သူမှာ အဆုတ်နာရောဂါရိသည်ဟု မယုံကြည်ချင်။

သို့ဖြစ်ရာ မော်စကိုမြို့မှ မယ်လီခိုဗိုဇ္ဈား ပြန်လာသည်။ ထို့နောက်



အင်တွန် ပါးလို့မံချက်ကော့

ပြင်သစ်ပြည် မီယာရှစ်အပန်းဖြစ်ခန်းသို့လည်းကောင်း၊ အီတလီပြည် နိမြို့သို့လည်းကောင်း သွားရောက်အနားယဉ်သည်။ နောက်ဆုံးတွင် ကုရိုင် မီယာပင်လယ်ကမ်းခြေ ယောက်တာတွင် နေထိုင်ရသည့်မှာ ပျင်းစရာ ကောင်းသည်။ သို့သော် ကျိုးမာရေးမှာ အနည်းငယ် တိုးတက်ကောင်းမှန် လာသည်။ ထိုအချိန်တွင် ချက်ကော့သည် ပြင်သစ်ပြောတ်များ ရေးသား သည်။ နှစ်ပုဒ်၊ သုံးပုဒ် ရေးပြီးနေပြီ။ အောင်မြင်မှုကားမရှိသေး။ ပြောတ် ရေးရာမှ အဆက်အသွယ်ရပြီး အော်လာဂါနစ်ပါးဆိုသော ကချေသည် မလေးတစ်ယောက်နှင့် တွေ့ဆုံးသည်။ သူတို့ ချစ်ကြိုက်ကြသည်။ ၁၉၀၀ တွင် ချက်ကော့သည် အော်လာဂါကို လက်ထပ်လိုက်သည်။ သူမိသားစု အသိုင်းအဝိုင်းက မကျေနှစ်။ ခါးခါးသီးသီးဖြစ်ကာ လက်မထပ်ရန် တားမြစ် သည်။ လက်ထပ်ပြားလည်း သူတို့နှစ်ယောက် အတူမနေနိုင်။ အော်လာဂါ မှာ ပြောတ်မင်းသမီး အလုပ်ကို မစွဲနိုင်။ အော်လာဂါက ယောက်တာသို့ လာသည့်အခါ လာသည်။ ချက်ကော့က မော်စကိုမြို့သို့ သွားသည့်အခါ သွားသည်။ အော်လာဂါက ခပ်ပေါ့ပေါ့ အသော အတ်တစ်ပုဒ်ရေးရန် တိုက်တွန်းသည်။ အော်လာဂါအလိုကိုလိုက်ကာ ချယ်ရိုဟီးခြီး (The Cherry Orchard) ကိုရေးသည်။ ၁၉၀၄ နှစ်ဦးပိုင်းတွင် စင်တင်ကပြသည်။ ပထမဆုံး မော်စကိုမြို့ အနုပညာအော်တုတွင် ကပြသည်။ စင်တင်သည့်ညာမှ စ၍ အကြိုင်ပေါင်း ၁၂၀၀ဆက်တိုက် ကပြရသည်။ ပွဲတိုင်းရုံလျှံသည်။ ကမ္ဘာတစ်ဝန်း ကပြရာ လူကြိုက်များသည်။ ရုံလျှံအောင် အားပေး ကြည့်ရှုကြသည်။ ပြောတ်ဆရာအဖြစ် ချက်ကော့၏ ဂုဏ်သတင်းသည် ရုရားပြည် နယ်နိမိတ်အပြင်ဘက်တွင် ပို၍ အောင်မြင်ကျော်ကြားလာသည်။ ပြောတ်များမှာ The Sea Gull (1896), Uncle Vanya (1897) နှင့် ညီအစ်မသုံးယောက် (၁၉၀၂) တို့ဖြစ်သည်။

၁၉၀၄ ဇွန်လတွင် ဆရာဝန်၏ အကြိုပေးချက်အရ ရုံမနီပြည် ဗာဒ်ဝိလာ ရော့စခန်းသို့ သွားရောက်အနားယဉ်သည်။ ရောက်စတွင် အနည်းငယ်ရောဂါသက်သာသည်။ သို့သော်နောက်ပိုင်းတွင် ရောဂါဆိုလာ ပြီး တာစ်သုနောင်းတွင် သေဆုံးသွားခဲ့သည်။ ၁၉၀၄ ဧပြီ ၂၂ ရက်နေ့ ဖြစ်သည်။ အသက်တွက်ခါနီးတွင် ချက်ကော့သည် ရုံမန်လို 'အစ်ချ



စတာဇ် 'ပါသေတော့မယ်' ဟု နောက်ဆုံး ပြောသွားသည်။ သူသေ တော့ အသက်လေးဆယ့်တစ်နှစ်သာ ရှိသေးသည်။

ယခု ဝထ္ဌတိများတွင် ရှေ့ဆုံးသုံးပုဒ်ကလွှဲလျှင် ကျွန်ုင်ဝထ္ဌတိများ မှာ ၁၈၈၀ ကျော်မှရေးသည့် ဝထ္ဌတိများဖြစ်သည်။ ထိုကာလအတွင်း အကောင်းဆုံးဝထ္ဌတိများ ရေးသားနှင့်ခဲ့သည်ဟု ပညာရှင်တို့ အဆိုပြုကြ သည်။ ရရှားလူနေမှုဘဝကို ပိုပိုပြင်ပြင် ဖော်ပြသည့် ဝထ္ဌများဟု စာပေ ပညာရှင်များက အဆိုပြုကြလေသည်။ စောစောပိုင်းဝထ္ဌတိများမှာ အများ အားဖြင့် ရယ်မောဖွယ် ဝထ္ဌများသာဖြစ်ကြသည်။ ထိုဝထ္ဌများကို ခပ်လွယ် လွယ်ပင် သူရေးသည်။ အားထုတ်စရာမလို့။ သူ့ဝထ္ဌများကို စိတ်ထဲမှာ စွဲစွဲလမ်းလမ်း မရှိလှု။ ပိတာစာပေတိမြို့သို့၊ ပထမဆုံးအကြိမ် ရောက်သွားပြီး နောက်ပိုင်းတွင် ရှေ့များအပေါ်လောကက သူ့အား အစွမ်းအစရှိသော စာရေး ဆရာတစ်ယောက်၊ နောင်အခါ ကြိုးပွားတွန်းကားလာမည့် စာရေးဆရာတစ် ယောက်အဖြစ် မျှော်လင့်အားထားကြောင်း သူ သိလာရသည်။ ထိုအခါ တွင့်မှ ဝထ္ဌရေးခြင်းနှင့် စာရေးဆရာအဖြစ်တို့ကို အလေးအနက် ခံယူ လာသည်။ စာရေးဆရာပညာကို သူ ဖြည့်ဆည်းသည်။

ဝထ္ဌတိရေးနည်း အတတ်ပညာကို ချက်ကော့အလွန်စိတ်ဝင် စားသည်။ ထိုအကြောင်းကို သူများနှင့်မတူအောင် သူ ပြောပြတတ်သည်။ ဝထ္ဌတိတစ်ပုဒ်တွင် အပိုစကားလုံးများ မပါသင့်ဟု သူကဆိုသည်။ 'ဝထ္ဌနှင့်မသက်ဆိုင်သည့်၊ အဆက်အစပ်မရှိသည့် စကားများကို မညှာ မတာ ဖြတ်တော်က်ပစ်ရမည်။' ဝထ္ဌတွင် အခန်းတစ်ဦး နံရံပေါ်တွင် သေနတ်တစ်လက် ချိတ်ဆွဲထားသည်ဟု ဖော်ပြခဲ့လျှင် အခန်းနှစ် သို့မဟုတ် အခန်းသုံး၌ ထိုသေနတ်ကို ပစ်ရမည်။ မပစ်ဘဲမနေရဲ့ဟု သူက ပြောသည်။

ချက်ကော့သည် ဝထ္ဌတိအရာတွင် ပြင်သစ်ဝထ္ဌရေးဆရာ မိပါ ဆွန်းကို ဆရာတင်သည်။ အတူယူသည်။ A Woman's Kingdom (1894) တွင် အတော်ဆောင်တစ်ယောက်၏ ပါးစပ်က မိပါဆွန်းအား အလွန် တော်သည့် စာရေးဆရာ၊ အုံသွေစရာ အနုပညာရှင်ဖြစ်သည်။ မိပါဆွန်း



အင်တွန် ပါးလို့မံချက်ကော့

စာများကိုဖတ်ပါ'ဟု အချင်းချင်း စာပေအကြောင်း ဆွေးနွေးရာတွင် ထည့်သွင်းဖော်ပြခဲ့သည်။

ယခုဝါယ္ယာတိများတွင် ဝါယ္ယာတိအတတ်ပညာအကြောင်း ပြောစရာ တစ်ခုတော့ရှိသည်။ ယင်းမှာ မော်ရုံဟောဝန်တော်မြိုင်စွန်း ဝါယ္ယာနှင့် ပတ်သက်၍ ဖြစ်သည်။ ဝါယ္ယာတွင် အချစ်စစ်ဖြစ်ပေါ်လာရပုံကို ဖြစ်ရပ်များ သို့မှုး ဖော်ပြုတိုးပြီး တင်ပြထားသည်။ အပန်းဖြစ်ခန်းတစ်ခုတွင် လင်ရှိ မိန်းမတစ်ယောက်နှင့် အိမ်ထောင်သည် ယောက်းတစ်ယောက်တို့ အခြေ အနေပေးသဖြင့် ဆိတ်ကွယ်ရာ၏ ကျူးလွန်မိကြသည်။ (ပတ်ဝန်းကျင်က သူတို့ကို သတိမမှတ်။) ကျူးလွန်ပြီးမှ အမျိုးသမီးက သူ့ကိုယူ မထိန်း သို့မှုးနိုင်ဘဲ မှားယွင်းခဲ့သည်ကို နောင်တရသည်။ သူ့ကို အထင်မသေးသူး လားဟု အိမ်ထောင်သည်ယောက်းကို မေးသည်။ သို့သော်လည်း အမျိုး သမီးကို သူ့ယောက်းက ပြန်ခေါ်သည့်အခါ နှစ်ယောက်ကွဲသွားကြသည်။ ဤတွင် တစ်မြို့စီအနေရာမှ ပြန်တွေ့ရန် ကြီးစားကြသည်။

မော်စကိုမြို့တွင် ပြန်တွေ့ကြသည်။ သူတို့တွေ့ကြသည်ကို သက်ဆိုင်ရာ လင်သားနှင့် နေ့သားသမီးတို့ ကမသိ။ လူမသိအောင် ဆိတ်ကွယ်ရာတွင် တွေ့ကြခြင်းဖြစ်သည်။ နောက်ခုံးတွင် မိမိတို့ မှားယွင်း နေပြီ၊ မည်သို့ အစသိမ်းရမလဲဟု နှစ်ယောက်စလုံး အဖြေရှာကြသည်။

စာရေးသူချက်ကော့က ‘အချစ်’ ကို လှပစွာ ဖွဲ့စွဲထားသည်။ သို့သော် စာဖတ်သူဘက်က စောဒက တက်စရာရှိသည်။ မှားယွင်းသည့် ဖြစ်ရပ်ကို ဖွဲ့စွဲစွာ တင်ပြရမည်လား။ ချက်ကော့ကမူ သူတို့ ကျူးလွန်သည့် အမှုကိုမှားသည်၊ မှန်သည် ဝါယ္ယာတွင် မည်သို့မျှမပြော။ ချက်ကော့၏ စာရေးဆရာတစ်ဦးဘို့သား သူဖော်တိုးသည့်အတိုင်းများ၏ ယုတေသန့်ခြင်း နှင့် ထူးအ ထုတိုင်းခြင်း (အထူးသဖြင့် ရရှားကျေးတောသားလယ်သမား များ) ကိုသိသည်။ သို့သော် သူတို့အပေါ် သနားစိတ်၊ ဒေါသစိတ် (စာရေးဆရာ) ချက်ကော့တွင်မရှိ။ မဖြစ်ပေါ်။ သူကိုယ်တိုင်လည်း သူတို့ တစ်တွေ့နှင့် ပတ်သက်၍ (စာရေးဆရာဘက်က) ဘာလုပ်ရမည်ကို ချက်ကော့မသိ။ သူဘက်က ဘာမျှ မတတ်နိုင်။ သူသည် ဇာတ်ဆောင်၏ ဒီဇိုင်းမှာ သဘာဝကို ကွက်ကွက်ကွင်းကွင်း မြင်သာအောင် ရေးဖွဲ့တင်ပြခြင်း



အင်တွန် ပါယလိုမစ်ချက်ကော့

ဖြစ်သည်။

ဤသည်မှာ ချက်ကော့မိတ်ဆက်ဖြစ်သည်။ သူ့ဝဘ္ဗာတိများကို
ဖတ်ကြည့်ကြပါဟု တိုက်တွန်းပါရစေ။

ကျော်အောင်

* * *

